

ဧရာဝတီမြစ်၏မြစ်လက်တက်ပေါ်တည်ဆောက်မည့်ရေကာတာစီမံကိန်း(၈)ခုရပ်တန့်ပေးရန်ဒေသခံ တို့ င်းရင်းသားများမှတောင်းဆိုခြင်း။

၂၀၁၇ ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် ကျရောက်သည့်

နိုင်ငံတကာမြစ်ချောင်းအင်းအိုင်များလှုပ်ရှားမှုနေ့အပေါ်ဒေသခံဌာနေတိုင်းရင်းသားများမှ သဘောထားထုတ်ပြန်ကြေငြာချက်။

ရက်စွဲ။ ။ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၄)ရက်

ကချင်ပြည်နယ်၊ချီဖွေမြို့နယ်၊ချန်းမောခုန်း၊ထွန်းရှိန်ကျေးရွာ မြစ်ကမ်းဘေးတွင်ကျင်းပသောနိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များလှုပ်ရှားမှုနေ့တွင်မြစ်ချောင်းအင်းအိုင်များအတားအ ဆီးမရှိလွတ်လပ်စွာစီးဆင်းနိုင်ရေး အတွက်ဆုတောင်းခြင်းအစီအစဉ်ကိုဒေသခံဌာနေတိုင်းရင်းသားများဦးဆောင်၍ ပြုလုပ်ကျင်းပခဲ့ပါသည်။

ဒေသခံဌာနေတိုင်းရင်းသားများက ဧရာဝတီမြစ်၏မြစ်လက်တက်ဖြစ်သောမေခမြစ်နှင့် ငွေ့ချန်းခမြစ် ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း (၈)ခုမှ စုစုပေါင်းမဂ္ဂဝပ် - ၈၉၀၀ကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ဆောင်ရွက် ဦးစီးဌာန၊ International Energy Cooperation YEIG & Development Co.Ltd (YEIG)နှင့် International Group of Entrepreneurs Co.Ltd (IGE) အကျိုးတူပူးပေါင်း၍ ရေအား လျှပ်စစ် စီမံကိန်းစတင်အကောင်အထည်ဖော်နေခြင်းကိုချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုလိုက်ပါသည်။

စီမံကိန်းနယ်မြေများတွင်ကျရောက်သည့်မေခမြစ်၊ ငွေ့ချန်းခမြစ်ရိုးတစ်လျှောက်တွင်ကချင်မျိုးနွယ်စု လော်ဝေါ၊ လချိဒါ၊ ငွေ့ချန်းနှင့် လီဆူတိုင်းရင်းသားများ (၃၀၀၀၀)ကျော်နှင့် ခန့်မှန်းခြေ ကျေးရွာပေါင်း(၆၈)ရွာ လွန်ခဲ့သော နှစ်ပေါင်း(၁၂၀၀)ကျော်ကတည်းက၎င်းမြစ်များကိုမီခိုပြီး ဘိုးဘွားစဉ်ဆက် ဓါးမဦးချလှေခါး ထစ်လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်ခြံမြေများလုပ်ကိုင်စားသောက်နေလာခဲ့ကြပါသည်။ မြစ်ကြောင်းတလျှောက်တွင် ကချင်လူမျိုးနွယ်စုများ၏ သမိုင်းဝင် အမွေအနှစ်များတည်ရှိရာဒေသတစ်ခုလည်း ဖြစ်ပါသည်။

"ငွေ့ချန်းခမြစ်က ကျွန်တော်တို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အဓိကရေသောက်မြစ်ပဲ ဒါကြောင့် ဒီစီမံကိန်းတွေ ဆက်လုပ်တာဟာ ကျွန်တော်တို့ကိုသတ်နေတာနဲ့အတူတူပါပဲ" လို့ ဒေသခံ ဦးလချိဒ်လွမ်းဇောင်းက ပြောပါတယ်။

အဆိုပါစီမံကိန်းများအကောင်အထည်ဖော်သွားမည်ဆိုပါကသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာ မှုများ၊ မြေပေါ်မြေအောက်၊ရေပေါ်ရေအောက်ရှိသဘာဝသယံဇာတအရင်းအမြစ်များနှင့် ရေနေ၊ကုန်းနေသတ္တ ဝါများ၊ မျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုများ၊ အတင်းအဓမ္မပြောင်းရွှေ့ စေခိုင်းမှုများ၊လယ်ယာမြေဆုံးရှုံးမှုများ မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည့်အပြင်မြစ်ချောင်းရိုးတလျှောက်ရှိကချင်လူမျိုးများ၏တန်ဖိုးမဖြတ်နိုင် ဘာ သမိုင်းဝင်အမွေအနှစ်များပင် ပျောက်ကွယ်ဆိတ်သုန်းသွားနိုင်ပါသည်။

"မြစ်ဆုံစီမံကိန်းကြောင့်လူမှု၊ဘဝဒုက္ခရောက်နေကြတာတွေမှာမြင်နေရတော့ဒီမံ ကိန်း တွေကြောင့် ကျွန်မတို့လည်းသူတို့လိုမဖြစ်ချင်ဘူး။ဒါကြောင့် ဒီစီမံကိန်းတွေကိုကန့်ကွက်တယ်" လို့ ဒေသခံ ဒေါ်ယော်ဝင်းက ပြောပါတယ်။

ဆက်ပြီးလူထုရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနှင့်သက်ဆိုင်ရာကုမ္ပဏီအသီးသီးကို လေးနက်စွာတောင်းဆိုလိုတာက "ဒေသခံများအသံကိုဂရုစိုက်နားထောင်၊ခံစားမှု၊ များကိုမြင်အောင်ကြည့် ပေးပြီးစီမံကိန်းအားလုံးကို(လုံးဝ) လုံးဝ ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်"။

ဆက်သွယ်ရန်

(၁) ဒေါ်ယော်ဝင်း - ၀၉၇၈၃၈၅၉၇၅၊ ၉၄၇၀၅၁၅၈၄

(၂) ဦးထောင်းဒိုင် - ၀၉၄၀၂၆၄၇၉၅၊ ၀၉၇၃၂၅၁၁၅၀

ရေအားလျှပ်စစ်စီမံကိန်းများနှင့် ထုတ်လုပ်မည့် စွမ်းအင်ပမာဏပြဇယား

စဉ်	စီမံကိန်းအမည်	နေရာ	စွမ်းအင်ပမာဏ	ပြီးဆုံးမည့်နှစ်(ခန့်မှန်း)
၁	Wutsok	Kachin (May Kha River)	1800	2030 - 2031
၂	Kaunglanhpu	Kachin (May Kha River)	2700	2030 - 2031
၃	Yenam	Kachin (May Kha River)	1200	2030 - 2031
၄	Hpizaw	Kachin (May Kha River)	2000	2030 - 2031
၅	GawLan (Ngaw Chang Kha)	Kachin (Ngaw Chang River)	120	2026 - 2027
၆	Tongxinqiao (Naw Chang Kha)	Kachin (Ngaw Chang River)	340	2026 - 2027
၇	Khan Kan (Naw Chang Kha)	Kachin (Ngaw Chang River)	140	2026 - 2027
၈	Laung Din (Naw Chang Kha)	Kachin (Ngaw Chang River)	600	2026 - 2027

(မှတ်ချက် -မတ်လ ၁၄ ရက်နေ့ရောက်မှသာ သတင်းထုတ်ဝေရေးသားရန်၊ အခမ်းအနားပြုလုပ်နေရာတွင် ဖုန်းလှိုင်းမရှိပါသဖြင့် အခမ်းအနားနောက်နေ့ကိုဖုန်းခေါ်ဆိုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)